



**အရပ်ဖက်အဖွဲ့အစည်းများထံသို့ ရန်ပုံငွေများပေးအပ်မည့်အစီအစဉ် အတွက် စိတ်ပါဝင်စားသောအဖွဲ့များအား
လျှောက်ထားရန် ဖိတ်ခေါ်ခြင်း**

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA - မြန်မာ)

၁။ နောက်ခံအကြောင်းအရာ

ယခုလက်ရှိအခြေအနေတွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အခြားသော အုပ်စုများအတွက် အရေးပေါ်လိုအပ်ချက်များ သိသာထင်ရှားစွာ မြင့်တက်လာမှုနှင့်အမျှ ၎င်းတို့၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် သာယာဝပြောရေးကို သေချာစေမည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် အထူးလိုအပ် လျက်ရှိနေပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အသိအမှတ်ပြုသည့်အားလျော်စွာ UNFPA မြန်မာသည် အရပ်ဖက်အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များအတွက် ရန်ပုံငွေများ ပေးအပ်မည့် အစီအစဉ် ကိုပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ရန် လျှောက်လွှာများ ခေါ်ဆိုလိုက်ပါသည်။

၂။ ရန်ပုံငွေအကြောင်း

၂၀၂၁ ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်နေသော လက်ရှိအခြေအနေအထားအရ အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ လူငယ်များနှင့် အခြားသောအုပ်စုများအတွက် အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ဤရန်ပုံငွေအား အရပ်ဖက်အဖွဲ့အစည်း/အမျိုးသမီးအဖွဲ့များနှင့် လူငယ်အဖွဲ့များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဤရန်ပုံငွေသည် အရေးပေါ်အခြေအနေ တုံ့ပြန်မှုကို ဆောင်ရွက်နိုင်ရန်အတွက် လိုက်လျောညီထွေရှိသော ရန်ပုံငွေယန္တရား တစ်ခု ဖြစ်ပါသည်။

လျှောက်လွှာတစ်ခုလျှင် ဒေါ်လာ (၂၅,၀၀၀) အထိ (အများဆုံး) လျှောက်ထားနိုင်မည်ဖြစ်ပြီး ထောက်ပံ့ငွေများကို **၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက် မတိုင်မီ** သုံးစွဲရမည် ဖြစ်ပါသည်။

၃။ အကျိုးဝင်ခြင်း

- မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသော လူထုအခြေပြု၊ အကျိုးအမြတ်မယူဘဲ (not-for-profit) လုပ်ဆောင်လျက်ရှိသော အဖွဲ့အစည်းများ၊
- ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့် လက်ရှိ ပူးပေါင်း အကောင်အထည်ဖော်လုပ်ဆောင်နေသော မိတ်ဖက်အဖွဲ့အစည်းများ ယခုရန်ပုံငွေတွင် အကျိုးမဝင် (မဝင်) ပါ။
- အဖွဲ့အစည်း တစ်ခုသည် အခြားအရပ်ဖက်အဖွဲ့အစည်းများ/ အမျိုးသမီးအဖွဲ့အစည်းများ ကိုယ်စား ဦးဆောင်အဖွဲ့တစ်ခု (umbrella organization) အဖြစ်လျှောက်ထားနိုင်ပါသည်။
- ၂၀၂၁ ခုနှစ်အတွင်း ဤရန်ပုံငွေအား လျှောက်ထားခဲ့ဖူးသည့် အဖွဲ့အစည်းများလည်း မိမိအဖွဲ့၏ အဆိုပြုလွှာအား ပြင်ဆင်သုံးသပ်၍ ထပ်မံ လျှောက်ထားနိုင်ပါသည်။
- ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ လက်ရှိတွင် ရန်ပုံငွေရထားသည့် အဖွဲ့အစည်းများ ပြန်လည် လျှောက်ထား၍ မရ (မရ) ပါ။

၄။ ရန်ပုံငွေပေးရန်အတွက် အလားအလာရှိသော လုပ်ငန်းနယ်ပယ်များ

- အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ လူငယ်များနှင့် အခြားထိရဂူလွယ်သော လူအုပ်စုများအတွက် လိင်ပိုင်းဆိုင်ရာနှင့်မျိုးဆက်ပွားကျန်းမာရေး၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ ဥပဒေရေးရာ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်း တို့အတွက် ဝန်ဆောင်မှု ပံ့ပိုးပေးခြင်း (သို့မဟုတ်) ဝန်ဆောင်မှုများအားလက်လှမ်းမီမှုရရှိနိုင်ရန် တိုးမြှင့်လုပ်ဆောင်ပေးနေသော လုပ်ငန်းများ၊
- ကျားမအခြေပြုအကြမ်းဖက်မှုမှ လွတ်မြောက်လာသော အမျိုးသမီးနှင့် မိန်းကလေးငယ်များ ယာယီနေထိုင်နိုင်ရန်အတွက် လုံခြုံသောနေရာများ ပံ့ပိုးဆောင်ရွက်ပေးသော လုပ်ငန်းများ၊
- ရှင်သန်ကျန်ရစ်သူ ဗဟိုပြုသော ချဉ်းကပ်နည်းလမ်းများ နှင့် မြန်မာ GBV အရေးပေါ် ဖုန်းလိုင်းအတွက် အနိမ့်ဆုံးအနေဖြင့် ပြည့်မှီရမည့်စံနှုန်းများနှင့်အညီ လက်ရှိလုပ်ဆောင်နေသော အရေးပေါ် ဖုန်းလိုင်းဝန်ဆောင်မှုများအားကောင်း လာအောင် လုပ်ဆောင်နိုင်ရန် အတွက် အရေးပေါ်ဖုန်းလိုင်းများနှင့် ဆက်စပ်သော လုပ်ငန်းပိုင်း ဆိုင်ရာ စရိတ်များကို ပံ့ပိုးပေးသည့် လုပ်ငန်းများ၊
- dignity kits နှင့် clean delivery kits ကဲ့သို့သော အစားအသောက်မဟုတ်သော ပစ္စည်းများအား ထောက်ပံ့ပေးသော လုပ်ငန်းများ၊
- ထိခိုက်ရလွယ်သောလူအုပ်စုများ ဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းများ ပိုမို လက်လှမ်း မီနိုင်ရန်အတွက် ၎င်းတို့အား ငွေကြေး ထောက်ပံ့ပေးသော (cash transfer) လုပ်ငန်းများ၊



- ဝန်ဆောင်မှုပေးနေသူများ/ အရပ်ဖက်အဖွဲ့အစည်းများအတွက် ဘေးကင်းလုံခြုံရေး အားကောင်းအောင် လုပ်ဆောင်ပေးသော လုပ်ငန်းများ၊
- လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေး(SRHR)နှင့်ဆိုင်သော သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းများ အထူးသဖြင့် မိသားစုစီမံကိန်း(Family Planning) ဆိုင်ရာဝန်ဆောင်မှုများ များပေးခြင်းနှင့် ၎င်းတို့အား လူထုအတွင်းဖြန့်ဝေခြင်း၊ မိခင်နှင့် မွေးကင်းစကလေးငယ်များ၏ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများ ဖြစ်သည့် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်၊ မီးတွင်းကာလ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ လုံခြုံစိတ်ချရသည့် မွေးဖွားမှုအတွက်ပြင်ဆင်ခြင်း၊ သားပျက်သားလျှော့ပြီး နောက်ပြုစောင့်ရှောက်မှုပေးခြင်းနှင့် လိင်မှတဆင့်ကူးဆက်တတ်သည့်ရောဂါများအား ကာကွယ်ခြင်းနှင့် ကုသခြင်း၊
- လူထုအတွင်း သားဖွားဆိုင်ရာဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ (Midwife Services)၊
- အရေးပေါ်သားဖွားနှင့် မွေးကင်းစကလေး ပြုစောင့်ရှောက်မှုနှင့် မိသားစုစီမံကိန်းဝန်ဆောင်မှုများအတွက် ညွှန်းပို့လွှဲပြောင်းရန် အထောက်အပံ့ပေးလုပ်ငန်းများ၊ နှင့်
- ကျောင်းပြင်ပရောက် လူငယ်များအတွက် ပြီးပြည့်စုံသောလိင်ပိုင်းဆိုင်ရာပညာပေး သင်ရိုးညွှန်းတမ်းပို့ချခြင်း နှင့် ဆယ်ကျော်သက်အရွယ်များနှင့် လူငယ်များအတွက် ရာသီသွေးဆိုင်ရာကျန်းမာရေးစီမံမှုလုပ်ငန်းများ တို့ပါဝင်သည်။

ယခုဖော်ပြထားသော လုပ်ငန်းများအားလုံးသည် ဥပမာများသာဖြစ်ပြီး အထက်ပါစာရင်းတွင် မပါဝင်သေးသော ပံ့ပိုးမှုလိုအပ်နေသေးသည့် လုပ်ငန်းအမျိုးအစားများ ရှိပါကလည်း လျှောက်လွှာတွင် ထည့်သွင်းဖော်ပြနိုင်ပါသည်။ ကုလသမဂ္ဂလူ့ဦးရေရန်ပုံငွေအဖွဲ့၏ ပြဌာန်း လုပ်ပိုင်ခွင့်နှင့်အညီ၊ ရန်ပုံငွေလျှောက်ထားလာသည့်လျှောက်လွှာများအတွက် ဦးစားပေးစဉ်းစားသွားမည့် လုပ်ငန်းနယ်ပယ်များမှာ - လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေးများ (SRHR) ၊ မိသားစုစီမံကိန်းဝန်ဆောင်မှုများ၊ အရေးပေါ်သားဖွားနှင့် မွေးကင်းစကလေး ပြုစောင့်ရှောက်မှု ဝန်ဆောင်မှုများ (EmONC) ၊ ဆယ်ကျော်သက်နှင့်လူငယ်များ၏လိင်ပိုင်းနှင့်မျိုးဆက်ပွား ကျန်းမာရေးနှင့်အခွင့်အရေးများ (AYSRHR)၊ ကျား၊မ အခြေပြု အကြမ်းဖက်မှု (GBV) ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေး ၊ နှင့် /သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုများ (mental health & psychosocial support) ဆိုင်ရာ လုပ်ငန်းများဖြစ်သည်။ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေးများ (SRHR) နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် CSO အဖွဲ့များအားလည်း လျှောက်ထားရန် အထူးဖိတ်ခေါ်ပါသည်။ ဦးစားပေး အကူအညီပေးအပ်မည့် ဦးတည်အုပ်စုများတွင် ဝေးလံသောဒေသများ (နှင့်/သို့) (SRHR/GBV/MHPSS) ဝန်ဆောင်မှုပေးနေသည့်အဖွဲ့အစည်းများ နည်းပါးသည့် ဒေသများရှိ မသန်စွမ်းသူများ (PWDs) ၊ LGBTQIA ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များ ၊ လူငယ်များနှင့် ဆယ်ကျော်သက် (adolescents & young people) များ ပါဝင်သည်။

၅။ လျှောက်လွှာတင်ခြင်း/ စိတ်ဝင်စားမှုအားဖော်ပြချက်

- ရန်ပုံငွေလျှောက်ထားရန်အတွက် စိတ်ဝင်စားမှုဖော်ပြချက် အကျဉ်းချုပ် (စာမျက်နှာ (၂) မျက်နှာစာ) ခန့်ရေးသားပြီး ပေးပို့နိုင်ပါသည်။ ၎င်းတွင် ရန်ပုံငွေပံ့ပိုးမှုကိုလိုအပ်နေသည့် သတင်းအချက်အလက်များ၊ ပြင်ဆင်စီစဉ်ထားသောလုပ်ငန်းစဉ်များ၊ ယခင်လုပ်ငန်းအတွေ့အကြုံ၊ အကူအညီပေးအပ်မည့် ဦးတည်အုပ်စုများ ၊ လုပ်ငန်းတစ်ခုစီအတွက် ခန့်မှန်းကုန်ကျစရိတ်၊ လုပ်ငန်းအကောင်အထည်ဖော် လုပ်ဆောင်မည့်ကာလ နှင့် တဆင့်ပြန်လည်လုပ်ဆောင်မည့် အဖွဲ့အစည်းများရှိခဲ့ပါက ထိုသတင်းအချက်အလက်များ အားလုံးကို ထည့်သွင်းပေးရပါမည်။
- အထက်တွင် ဖော်ပြထားသောအချက်အလက်များကို ထည့်သွင်းဖော်ပြနိုင်ရန်အတွက် အောက်ပါဇယားကို နမူနာအဖြစ် အသုံးပြုနိုင်ပါသည်။

ရလဒ်- (ရန်ပုံငွေ ရရှိခြင်း၏ အကျိုးရလဒ်အနေဖြင့် လက်ခံရရှိသော အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်နိုင်သော အရာများကိုဖော်ပြပါ။) ➢ Baseline - ➢ Target -	အချိန်ကာလ	စုစုပေါင်းခန့်မှန်း ရန်ပုံ ငွေ ပမာဏ
လုပ်ငန်းအစီအစဉ်များ (ရလဒ်များ ရရှိရန်အတွက် လုပ်ဆောင်မည့် အစီအစဉ်များကို ဖော်ပြပါ။)		
၁		
၂		

၃		
စုစုပေါင်းရန်ပုံငွေ		ဒေါ်လာ (သို့) မြန်မာငွေကျပ်

- အဆိုပြုလွှာအား အင်္ဂလိပ်ဘာသာ (သို့) မြန်မာဘာသာဖြင့် တင်ပြနိုင်သည်။
- သင်၏ စိတ်ဝင်စားမှုဖော်ပြချက် အကျဉ်းချုပ်အား ei.myanmar@unfpa.org သို့ ပေးပို့ပါ။

၆။ နောက်ဆုံးပေးပို့ရမည့်ရက်

- လက်ခံရရှိသောလျှောက်လွှာများအား အချိန်နှင့်တပြေးညီ လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့ နောက်ဆုံးထား လက်ခံသွားမည်။
- လျှောက်ထားလိုသည့်အဖွဲ့အစည်းများအား လျှောက်လွှာများကို တတ်နိုင်သမျှ အစောဆုံး ပေးပို့သွားရန် တိုက်တွန်းလိုပါသည်။

၇။ ရွေးချယ်ခြင်းအဆင့်ဆင့်

- ရန်ပုံငွေများနှင့် အထောက်အပံ့များလျင်မြန်စွာ ပေးနိုင်ရေးအတွက် လျှောက်လွှာများ ရောက်ရှိလာပါက ကုလသမဂ္ဂလူ့ဦးရေရန်ပုံငွေအဖွဲ့အစည်းအတွင်း ကော်မတီဖွဲ့၍ ဆန်းစစ်သွားမည်ဖြစ်သည်။
- ပြီးပြည့်စုံသော လျှောက်လွှာရရှိနိုင်ရန်အတွက် ထပ်မံလိုအပ်သော သတင်းအချက်အလက်၊ နှင့် ရှင်းလင်းချက်များအတွက် လျှောက်လွှာတင်သွင်းသူထံ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး သတိပြု လုပ်ဆောင်သွားမည် ဖြစ်သည်။

၈။ ချီးမြှင့်ခြင်းနှင့် ငွေပေးချေခြင်း

- ရန်ပုံငွေထောက်ပံ့ပေးရန် ဆုံးဖြတ်ချက်ချပြီးသည်နှင့် တပြိုင်နက် လျှောက်ထားသော အဖွဲ့အစည်းများသည် UNFPA နှင့် ရန်ပုံငွေသဘောတူညီချက်ကို လက်မှတ်ရေးထိုး ရမည်။
- ရန်ပုံငွေသဘောတူညီချက် လက်မှတ်ထိုးပြီးသွားပါက ရန်ပုံငွေများကို တစ်ကြိမ်တည်းဖြင့် ထုတ်ပေးသွားမည် ဖြစ်သည်။

၉။ အစီရင်ခံခြင်း

- စီမံကိန်းကာလ အလယ် တွင် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ အကျဉ်းချုပ် (progress/interim report) ကိုတင်ပြရမည်။
- ရန်ပုံငွေလက်ခံရရှိသောအဖွဲ့များသည် လုပ်ငန်းအစီအစဉ်များ အားလုံးအကောင်အထည်ဖော် ပြီးဆုံးသည့်နောက် (၄၅) ရက်အတွင်း နောက်ဆုံးအစီရင်ခံစာအတိုချုပ် (စီမံကိန်းလုပ်ဆောင်မှုနှင့် ဘဏ္ဍာရေး သုံးစွဲမှု) ကို အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ တင်ပြရန် လိုအပ်သည်။
- နောက်ဆုံး အစီရင်ခံစာရေးသားရာတွင် လိုအပ်ပါက ကုလသမဂ္ဂ လူ့ဦးရေရန်ပုံငွေအဖွဲ့မှ ကူညီပြင်ဆင်ပေး နိုင်ပါသည်။